

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန



သတ္တုကဏ္ဍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ  
ဆောင်ရွက်မှုများ

ဒေါက်တာဆန်းဦး  
ညွှန်ကြားရေးမှူး  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

(၂၅ - ၅ - ၂၀၁၈)

ရန်ကုန်

- ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း
- ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များ
- ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာ တင်ပြမှု
- စိစစ် သုံးသပ်ခြင်း
- စွမ်းဆောင်ရည်မြှင့်တင်ခြင်း
- သတ္တုကဏ္ဍ အစီရင်ခံစာများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု
- အားနည်းချက်များ
- ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း

“ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုဆန်းစစ်ခြင်း  
(Environmental Impact Assessment - EIA)

ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အဆိုပြုစီမံကိန်း၊ စီးပွားရေးလုပ်ငန်း  
ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်မှုကြောင့် ပတ်ဝန်းကျင်နှင့် လူမှုစီးပွား  
အပေါ် ထိခိုက်ပြောင်းလဲမှု ဖြစ်ပေါ် စေနိုင်သည့် အလားအလာ သို့မဟုတ်  
ထိခိုက်ပြောင်းလဲမှု ဖြစ်စဉ်များကို စနစ်တကျဆန်းစစ်သည့် လုပ်ငန်းစဉ်  
ဖြစ်သည်။

# ရည်ရွယ်ချက်

- စီမံကိန်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင် ဆိုင်ရာ သက်ရောက်မှုများကို ကြိုတင်ခန့်မှန်းရန်၊
- တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဆက်စပ်ပတ်သက်နေသည့် လူမှုရေးဆိုင်ရာ အခြေအနေများကို ဆန်းစစ်အကဲ ဖြတ်ရန်၊
- ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကိုကြိုတင်မှန်းဆပြီး လျော့ပါးနိုင်မည့်နည်းလမ်းများကို ကြိုတင်ကာကွယ်ဆောင်ရွက်ရန်။

ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း

# ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ

## ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ

၇(၃) “အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးက ပြုလုပ်မည့် စီမံချက် သို့မဟုတ် လုပ်ဆောင်မှုသည် ပတ်ဝန်းကျင်ကိုသိသာထင်ရှားစွာ ထိခိုက်စေနိုင် ခြင်း ရှိ မရှိနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်သည့်စနစ်နှင့်လူမှုရေး အရ ထိခိုက်မှု ဆန်းစစ်သည့်စနစ် တစ်ရပ်ကို ချမှတ်ဆောင်ရွက်စေခြင်း”

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေများ  
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များ

- ၅၂။ ဝန်ကြီးဌာနသည် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းပြုလုပ်ရမည့် စီမံကိန်း၊ စီးပွားရေး လုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားများကို သတ်မှတ်ရမည်။
- ၅၃။ ဝန်ကြီးဌာနသည် နည်းဥပဒေ ၅၂ အရ သတ်မှတ်ချက်တွင်မပါဝင်သည့် အဆိုပြု စီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်မှုများကို ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ပြုလုပ်ရန် လိုအပ်ခြင်း ရှိ မရှိ စိစစ်နိုင်ရန် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း ပြုလုပ်ရမည့် အမျိုးအစားများအဖြစ် သတ်မှတ်နိုင်သည်။
- ၅၄။ နည်းဥပဒေ ၅၂ အရ သတ်မှတ်ထားသည့် စီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားများကိုဆောင်ရွက်မည့်အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် -
- (က) မိမိ၏ စီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင် မှုအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ပြုလုပ်ရမည်။
  - (ခ) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းကိုမည်သည့်တတိယပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့အစည်း နှင့် ပြုလုပ်ရန်ရည်ရွယ်ကြောင်းဝန်ကြီးဌာနသို့ ကြိုတင်တင်ပြရမည်။
  - (ဂ) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာကိုဝန်ကြီးဌာနသို့တင်ပြရမည်။




ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေများ  
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များ (အဆက်)

၅၅။ ဤနည်းဥပဒေ မထုတ်ပြန်မီက တည်ထောင်ထားသော ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း သို့မဟုတ် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း ပြုလုပ်ရန်တာဝန် ရှိသည့် စီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်မှု ဆောင်ရွက်သည့် အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် -

- (က) ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် ရေးဆွဲ၍ ဝန်ကြီးဌာနသို့ တင်ပြရမည်။
- (ခ) ဝန်ကြီးဌာနက စိစစ်သုံးသပ်ပြီး အတည်ပြုသည့် ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှု အစီအစဉ်နှင့် လိုက်နာဆောင်ရွက်ရန် သတ်မှတ်ချက်များကို ဝန်ကြီးဌာနက သတ်မှတ်သည့် အချိန်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက် ရမည်။

# ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းစဉ်




ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာ တင်ပြမှု

# ဘဏ္ဍာနှစ်အလိုက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာများ တင်ပြလာမှု

စဉ်	ဘဏ္ဍာနှစ်	EIA	IEE	EMP	ပေါင်း
၁	၂၀၁၁-၂၀၁၂	၁	၀	၀	၁
၂	၂၀၁၂-၂၀၁၃	၂	၀	၀	၂
၃	၂၀၁၃-၂၀၁၄	၄၅	၃၀	၅	၈၀
၄	၂၀၁၄-၂၀၁၅	၃၈	၃၂	၁၁	၈၁
၅	၂၀၁၅-၂၀၁၆	၇၈	၅၃	၂၇	၁၅၈
၆	၂၀၁၆-၂၀၁၇	၉၇	၂၅၄	၁၆၃၆	၁၉၈၇
၇	၂၀၁၇-၂၀၁၈	၅၅	၉၉	၂၈၉	၄၄၃
	<b>စုစုပေါင်း</b>	<b>၃၁၆</b>	<b>၄၆၈</b>	<b>၁၉၆၈</b>	<b>၂၇၅၂</b>


# ဘဏ္ဍာနှစ်အလိုက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာများ တင်ပြလာမှု



# ကဏ္ဍအလိုက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာများ တင်ပြလာမှု

စဉ်	ကဏ္ဍ	EIA	IEE	EMP	ပေါင်း
၁	အထူးရင်းနှီးမြှုပ်နှံမှု	၉	၂	၁	၁၂
၂	စွမ်းအင်	၈၂	၃၄	၆	၁၂၂
၃	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တော	၂	၀	၁၃	၁၅
၄	ထုတ်လုပ်မှု	၈၂	၇၉	၁၀၈	၂၆၉
၅	စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု	၀	၀	၁	၁
၆	ရေပေးဝေရေး	၂	၀	၃	၅
၇	အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုဖွံ့ဖြိုးရေး	၅၉	၆၄	၃၀	၁၅၃
၈	ပို့ဆောင်ရေး	၁၂	၁၁	၈	၃၁
၉	သတ္တု	၆၈	၂၇၄	၁၇၉	၂၁၂၂
၁၀	နောက်ဆက်တွဲ(က) တွင် မပါဝင်သည့် လုပ်ငန်းအမျိုးအစားများ	၀	၄	၈	၁၂
	<b>စုစုပေါင်း</b>	<b>၃၁၆</b>	<b>၄၆၈</b>	<b>၁၉၆၈</b>	<b>၂၇၅၂</b>

# ကဏ္ဍအလိုက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာများ တင်ပြလာမှု




# သတ္တုကဏ္ဍပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာများ တင်ပြလာမှု

ဦးစီး/လုပ်ငန်း	EIA	IEE	EMP	ပေါင်း
သတ္တုတွင်းဦးစီး	-	-	၅၇	၅၇
ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန	-	-	၇၇	၇၇
အမှတ်(၁)သတ္တုတွင်းလုပ်ငန်း	၄၇	၁၅၃	၂၇၅	၄၇၅
အမှတ်(၂)သတ္တုတွင်းလုပ်ငန်း	၃	၁၂၁	၂၉၅	၄၁၉
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း	-	-	၁၁	၁၁
မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း	-	-	၁၀၂၉	၁၀၂၉
အခြား	၁၈	၀	၄၆	၆၄
စုစုပေါင်း	၆၈	၂၇၄	၁၇၉၀	၂၁၃၂



# သတ္တုကဏ္ဍပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာများ တင်ပြလာမှု



စိစစ် သုံးသပ်ခြင်း

# EIA အစီရင်ခံစာများ စိစစ်သုံးသပ်သည့်လုပ်ငန်းစဉ်

1

• ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ EIA အစီရင်ခံစာအား ကနဦးစိစစ်သုံးသပ်ခြင်း

2

• အစီရင်ခံစာ၏ ကနဦးစိစစ်တွေ့ရှိချက်များကို ပြုစုပြီး RT အဖွဲ့ဝင်များထံတင်ပြခြင်း

3

• အစည်းအဝေးကျင်းပခြင်း (RT အဖွဲ့ဝင်များ၊ စီမံကိန်းပိုင်ရှင် ၊ တတိယအဖွဲ့အစည်း)

4

• မြေပြင်ကွင်းဆင်းခြင်း (လိုအပ်ပါက)

5

• စီမံကိန်းအဆိုပြုသူထံသို့ သဘောထားမှတ်ချက်များပေးပို့ခြင်း

6

• အဆိုပါသဘောထားမှတ်ချက်များအပေါ် ပြင်ဆင်ပြီး ပြန်လည်တင်ပြခြင်း

7

• ဒုတိယအကြိမ်အစည်းအဝေးကျင်းပခြင်း (RT အဖွဲ့ဝင်များ၊ စီမံကိန်းပိုင်ရှင် ၊ တတိယအဖွဲ့အစည်း)

8

• ပြန်လည်တင်ပြလာသည့်အစီရင်ခံစာသည် ပြည့်စုံပါကအတည်ပြုခြင်း

# ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) အစီရင်ခံစာ များ စိစစ်ခြင်း

- ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(EIA) အစီရင်ခံစာများကို စိစစ်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန(၁၇) ဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စည်ပင်သာယာရေး ကော်မီ (၃) ဖွဲ့မှ အဖွဲ့ဝင် (၃၉) ဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဖွဲ့စည်း စိစစ်ခဲ့ပါသည်။
- ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာများ စိစစ်ရာတွင် ကဏ္ဍအလိုက်ပိုမိုထိရောက်စွာ စိစစ်နိုင်ရန် အဖွဲ့ခွဲ (၄) ဖွဲ့ ဖွဲ့စည်းစိစစ်ခဲ့ပါသည် -
  - (က) မြေအသုံးချမှု စီမံကိန်းလုပ်ငန်းဆိုင်ရာ စိစစ်သုံးသပ်ရေးအဖွဲ့ခွဲ
  - (ခ) သတ္တုနှင့်စွမ်းအင်ကဏ္ဍ စီမံကိန်းလုပ်ငန်းဆိုင်ရာ စိစစ်သုံးသပ်ရေးအဖွဲ့ခွဲ
  - (ဂ) မြို့ပြနှင့်ဆောက်လုပ်ရေး စီမံကိန်းလုပ်ငန်းဆိုင်ရာ စိစစ်သုံးသပ်ရေးအဖွဲ့ခွဲ
  - (ဃ) စက်မှုလုပ်ငန်း စီမံကိန်းလုပ်ငန်းဆိုင်ရာ စိစစ်သုံးသပ်ရေးအဖွဲ့ခွဲ

# ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) အစီရင်ခံစာ များ စိစစ်ခြင်း (အဆက်)

- ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာများကို စိစစ်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန(၁၇) ဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စည်ပင်သာယာရေးကော်မီ (၃) ဖွဲ့မှ အဖွဲ့ဝင် (၃၉) ဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဖွဲ့စည်း စိစစ်ခဲ့ပါသည်။
- ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာများ စိစစ်ရာတွင် ကဏ္ဍအလိုက်ပိုမိုထိရောက်စွာ စိစစ်နိုင်ရန် အဖွဲ့ခွဲ (၄) ဖွဲ့ ဖွဲ့စည်းစိစစ်ခဲ့ပါသည်-
  - (က) မြေအသုံးချမှု စီမံကိန်းလုပ်ငန်းဆိုင်ရာ စိစစ်သုံးသပ်ရေးအဖွဲ့ခွဲ
  - (ခ) သတ္တုနှင့်စွမ်းအင်ကဏ္ဍ စီမံကိန်းလုပ်ငန်းဆိုင်ရာ စိစစ်သုံးသပ်ရေးအဖွဲ့ခွဲ
  - (ဂ) မြို့ပြနှင့်ဆောက်လုပ်ရေး စီမံကိန်းလုပ်ငန်းဆိုင်ရာ စိစစ်သုံးသပ်ရေးအဖွဲ့ခွဲ
  - (ဃ) စက်မှုလုပ်ငန်း စီမံကိန်းလုပ်ငန်းဆိုင်ရာ စိစစ်သုံးသပ်ရေးအဖွဲ့ခွဲ

# ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) အစီရင်ခံစာ များ စိစစ်ခြင်း (အဆက်)



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန  
ပြည်ထောင်စုဝန်ကြီးရုံး

စာအမှတ်၊ ၂/၂၀၁ (ခ) (၃) (၈၀၀၈/၂၀၁၃)  
ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်

အကြောင်းအရာ။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာစိစစ်သုံးသပ်ရေးအဖွဲ့ဖွဲ့စည်းခြင်း

ရည်ညွှန်းချက်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၈-၈-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၁၆၄၀ ဖွဲ့စည်းခွင့် ၃-၃၈/အဖရ (၂၀၁၃)

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ စိစစ်သုံးသပ်ရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ရည်ညွှန်းပါစာဖြင့် ခွင့်ပြုချက်အရ အဖွဲ့ဝင် (၃၉) ဦးဖြင့် ဖွဲ့စည်းပြီး ဖြစ်ပါသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၄-၉-၂၀၁၃ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော ပတ်ဝန်း ကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ စိစစ်သုံးသပ်ရေးအဖွဲ့၏ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ် ချက်အရ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာများကို ကဏ္ဍအလိုက်ခွဲခြား၍ စိစစ်သုံးသပ် နိုင်ရန်အတွက် အဖွဲ့ခွဲ(၄) ဖွဲ့အား အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

(က) မြေအသုံးချမှု စီမံကိန်းလုပ်ငန်းဆိုင်ရာ အစီရင်ခံစာစိစစ်သုံးသပ်ရေးအဖွဲ့ခွဲ

- (၁) ဦးလှမောင်သိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ၉၇၆၆  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော  
ရေးရာဝန်ကြီးဌာန
- (၂) ဦးသောင်းဟန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဖွဲ့ဝင်  
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန  
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
- (၃) ဦးတင့်လွင်၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ အဖွဲ့ဝင်  
ဆည်မြောင်းဦးစီးဌာန  
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
- (၄) ဒေါက်တာကြည်မြင့်၊ ညွှန်ကြားရေးမှူး၊ အဖွဲ့ဝင်  
စိုက်ပျိုးရေးဦးစီးဌာန  
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
- (၅) ဦးနေဆန်းလင်း၊ မန်နေဂျာ၊ အဖွဲ့ဝင်  
မြန်မာ့သစ်လုပ်ငန်း  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော  
ရေးရာဝန်ကြီးဌာန

- (၆) ဦးလှိုင်မင်းမောင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ အဖွဲ့ဝင်  
စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာန  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော  
ရေးရာဝန်ကြီးဌာန
  - (၇) ဒေါက်တာနိုင်စောထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး၊ အဖွဲ့ဝင်  
သစ်တောဦးစီးဌာန  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော  
ရေးရာဝန်ကြီးဌာန
  - (၈) ဒေါက်တာနင်းယုစိုင်း၊ လက်ထောက်ညွှန်ကြားရေးမှူး၊ အဖွဲ့ဝင်  
သမိုင်းသုတေသနဦးစီးဌာန  
ယဉ်ကျေးမှုဝန်ကြီးဌာန
  - (၉) ဦးသန်းနိုင်ဝင်း၊ ဦးစီးအရာရှိ၊ အဖွဲ့ဝင်  
အပူပိုင်းဒေသစီမံကိန်းဖွံ့ဖြိုးရေးဦးစီးဌာန  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော  
ရေးရာဝန်ကြီးဌာန
  - (၁၀) ဒေါက်တာထွန်းသိန်း၊ ဦးစီးအရာရှိ၊ အဖွဲ့ဝင်  
ငါးလုပ်ငန်းဦးစီးဌာန  
မွေးမြူရေးရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး  
ဝန်ကြီးဌာန
  - (၁၁) ဒေါက်တာဆန်းဦး၊ ညွှန်ကြားရေးမှူး၊ အတွင်းရေးမှူး  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော  
ရေးရာဝန်ကြီးဌာန
- (ခ) သတ္တုနှင့်စွမ်းအင်ကဏ္ဍ စီမံကိန်းလုပ်ငန်းဆိုင်ရာ အစီရင်ခံစာစိစစ်သုံးသပ်ရေးအဖွဲ့ခွဲ
- (၁) ဦးလှမောင်သိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ၉၇၆၆  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော  
ရေးရာဝန်ကြီးဌာန
  - (၂) ဒေါ်ခင်ရီ၊ ရှိရှိန်၊ ညွှန်ကြားရေးမှူး၊ အဖွဲ့ဝင်  
မိုလေဝသနှင့်ခလစောညွှန်ကြားမှုဦးစီးဌာန  
ပို့ဆောင်ရေးဝန်ကြီးဌာန
  - (၃) ဒေါ်လှလှကြည်၊ ညွှန်ကြားရေးမှူး၊ အဖွဲ့ဝင်  
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း  
စွမ်းအင်ဝန်ကြီးဌာန
  - (၄) ဒေါက်တာမျိုးညွန့်၊ ပါမောက္ခ၊ ညွှန်ကြားရေးမှူး၊ အဖွဲ့ဝင်  
ရန်ကုန်နည်းပညာတက္ကသိုလ်  
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

# ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) အစီရင်ခံစာ များ စိစစ်ခြင်း (အဆက်)

(၅)	ဦးအုန်းလွင်	ဒုတိယညွှန်ကြားရေးမှူး သတ္တုတွင်းဦးစီးဌာန သတ္တုတွင်းဝန်ကြီးဌာန	အဖွဲ့ဝင်	(၆)	ဦးအုမ်ဟရဲ	ညွှန်ကြားရေးမှူး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(၆)	ဒေါ်အေးဝင်း	ဒုတိယညွှန်ကြားရေးမှူး ပြည်ထောင်စုရွှေနေချုပ်ရုံး	အဖွဲ့ဝင်	(၇)	ဦးမျိုးနိုင်	အင်ဂျင်နီယာမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန	အဖွဲ့ဝင်
(၇)	ဒေါ်အေးမိစိန်	လက်ထောက်ညွှန်ကြားရေးမှူး ရှေ့ဟောင်းသုတေသနအမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ယဉ်ကျေးမှုဝန်ကြီးဌာန	အဖွဲ့ဝင်	(၈)	ဒေါ်နုနုသန်း	ဒုတိယညွှန်ကြားရေးမှူး ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန ရထားပို့ဆောင်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(၈)	ဒေါက်တာဆန်းဦး	ညွှန်ကြားရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန	အတွင်းရေးမှူး	(၉)	ဦးမျိုးဝင်းညွန့်	ဒုတိယညွှန်ကြားရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန	အဖွဲ့ဝင်
(၉)	မြို့ပြနှင့်ဆောက်လုပ်ရေးစီမံကိန်းလုပ်ငန်း ဆိုင်ရာ အစီရင်ခံစာ စိစစ်သုံးသပ်ရေး အဖွဲ့ခွဲ			(၁၀)	ဒေါက်တာအောင်မြင့်မော်	လက်ထောက်ဌာနမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ	အဖွဲ့ဝင်
(၁၀)	ဦးလှမောင်သိန်း	ဒုတိယညွှန်ကြားရေးမှူးချုပ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန	ဥက္ကဋ္ဌ	(၁၁)	ဒေါ်စိန်ထိုက်သူ	လက်ထောက်ညွှန်ကြားရေးမှူး မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ဆောက်လုပ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(၁၁)	ဦးသန်းအေး	ညွှန်ကြားရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန	အဖွဲ့ဝင်	(၁၂)	ဦးကျော်ဆန်းနိုင်	လက်ထောက်ညွှန်ကြားရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန	အဖွဲ့ဝင်
(၁၂)	ဦးစိန်ထွန်း	ဒုတိယ ညွှန်ကြားရေးမှူး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ပို့ဆောင်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်	(၁၃)	ဦးမြင့်စိုး	ဌာနခွဲမှူး (သန့်ရှင်းရေးဌာန) မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ	အဖွဲ့ဝင်
(၁၃)	ဒေါက်တာနီနီအောင်	ညွှန်ကြားရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန	အဖွဲ့ဝင်	(၁၄)	ဒေါ်မေခင်ဝင်းထွန်း	ဦးစီးအရာရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ	အဖွဲ့ဝင်
(၁၄)	ဦးအောင်မြင့်သန်း	ညွှန်ကြားရေးမှူး စီမံကိန်းရေးဆွဲရေးဦးစီးဌာန အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန	အဖွဲ့ဝင်	(၁၅)	ဒေါက်တာဆန်းဦး	ညွှန်ကြားရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန	အတွင်းရေးမှူး

# ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) အစီရင်ခံစာ များ စိစစ်ခြင်း (အဆက်)

- (ပ) စက်မှုလုပ်ငန်းစီမံကိန်းဆိုင်ရာ အစီရင်ခံစာစီစစ်သုံးသပ်ရေးအဖွဲ့ခွဲ
- (၁) ဦးလှမောင်သိန်း: ဒုတိယညွှန်ကြားရေးမှူးချုပ်  
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဦးစီးဌာန  
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးနှင့်သစ်တော  
ရေးရာဝန်ကြီးဌာန ၂၂၇၅
  - (၂) ဒေါက်တာကြည်လွင်ဦး: ဒုတိယညွှန်ကြားရေးမှူး (လုပ်ငန်းခွင်)  
ကျန်းမာရေးဦးစီးဌာန  
ကျန်းမာရေးဝန်ကြီးဌာန အဖွဲ့ဝင်
  - (၃) ဦးကျော်စောမောင်: ညွှန်ကြားရေးမှူး  
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ  
ညွှန်ကြားမှုဦးစီးဌာန  
အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု  
ဝန်ကြီးဌာန အဖွဲ့ဝင်
  - (၄) ဦးအောင်မိုးချယ်: ညွှန်ကြားရေးမှူး  
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန  
အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု  
ဝန်ကြီးဌာန အဖွဲ့ဝင်
  - (၅) ဒေါ်အုန်းခင်: ဒုတိယညွှန်ကြားရေးမှူး  
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  
ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
  - (၆) ဦးမောင်မောင်သန့်: ဒုတိယညွှန်ကြားရေးမှူး  
စက္ကူနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း  
စက်မှုဝန်ကြီးဌာန အဖွဲ့ဝင်
  - (၇) ဒေါ်မေကြည်စိုင်း: ဒုတိယညွှန်ကြားရေးမှူး  
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး  
ဦးစီးဌာန  
စက်မှုဝန်ကြီးဌာန အဖွဲ့ဝင်
  - (၈) ဒေါက်တာမျိုးမြင့်: ဒုတိယပါမောက္ခ/ဌာနမှူး  
မန္တလေးနည်းပညာတက္ကသိုလ်  
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဖွဲ့ဝင်
  - (၉) ဒေါက်တာဆန်းဦး: ညွှန်ကြားရေးမှူး  
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဦးစီးဌာန  
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးနှင့်သစ်တော  
ရေးရာဝန်ကြီးဌာန အတွင်းရေးမှူး

ဖြန့်ဝေခြင်း

မြေအသုံးချမှု စီမံကိန်းလုပ်ငန်းဆိုင်ရာ အစီရင်ခံစာစီစစ်သုံးသပ်ရေး အဖွဲ့ဝင်များအားလုံး  
သတ္တုနှင့်ရွှမ်းအင်ကဏ္ဍစီမံကိန်းလုပ်ငန်းဆိုင်ရာ အစီရင်ခံစာစီစစ်သုံးသပ်ရေးအဖွဲ့ဝင်များအားလုံး  
မြို့ပြနှင့်ဆောက်လုပ်ရေးစီမံကိန်းလုပ်ငန်းဆိုင်ရာအစီရင်ခံစာစီစစ်သုံးသပ်ရေးအဖွဲ့ဝင်များအားလုံး  
စက်မှုလုပ်ငန်းစီမံကိန်းဆိုင်ရာ အစီရင်ခံစာစီစစ်သုံးသပ်ရေးအဖွဲ့ဝင်များအားလုံး

မိတ္တူ

- ပြည်ထဲရေးဝန်ကြီးဌာန
- လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
- မွေးမြူရေးရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန
- ပို့ဆောင်ရေးဝန်ကြီးဌာန
- လျှပ်စစ်ဓွမ်းအားဝန်ကြီးဌာန
- စွမ်းအင်ဝန်ကြီးဌာန
- စက်မှုဝန်ကြီးဌာန
- ကျန်းမာရေးဝန်ကြီးဌာန
- သတ္တုတွင်းဝန်ကြီးဌာန
- ယဉ်ကျေးမှုဝန်ကြီးဌာန
- အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန
- ရထားပို့ဆောင်ရေးဝန်ကြီးဌာန
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
- ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန
- ပြည်ထောင်စုရှေ့နေချုပ်ရုံး
- နေပြည်တော်စည်ပင်သာယာရေးကော်မတီ
- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုဝန်ကြီး(ကယ်စား)  
(မျိုးဝင်း၊ ရုံးအဖွဲ့မှူး)



# IEE/EMP အစီရင်ခံစာများ စိစစ်သုံးသပ်ခြင်း

1

- ECD မှ ကနဦးစိစစ်သုံးသပ်ခြင်း

2

- IEE/EMP အစီရင်ခံစာများမှ လိုအပ်ချက်များအား စီမံကိန်းအဆိုပြုသူထံ ပေးပို့ခြင်း

3

- စီမံကိန်းအဆိုပြုသူမှ IEE/EMP အစီရင်ခံစာများကို ပြင်ဆင်ဖြည့်စွက် တင်ပြခြင်း

4

- ပြန်လည်တင်ပြလာသည့် အစီရင်ခံစာသည် ပြည့်စုံပါက အတည်ပြုခြင်း။

# ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) အစီရင်ခံစာများ စိစစ်သုံးသပ်ရေးအဖွဲ့ဖြင့် စိစစ်ခြင်း မှတ်တမ်းဇာတ်ပုံ



စွမ်းဆောင်ရည်မြှင့်တင်ခြင်း

## စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆောင်ရွက်မှု

- တိုင်းဒေသကြီး / ပြည်နယ် ECD မှ ဝန်ထမ်းများအား သတ္တုကဏ္ဍဆိုင်ရာ အစီရင်ခံစာများ စိစစ်သုံးသပ်ခြင်း စွမ်းဆောင်ရည်မြှင့်တင်စေရန်အတွက် ADB နှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလအထိ တိုင်းဒေသကြီး/ ပြည်နယ် ၆ ရုံး (ရှမ်း၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ၊ ကချင်) တွင် ကျင်းပခြင်း၊
- Training on Environmental Management Plan in EIA ကို ၂၄/၂၅-၁၀-၂၀၁၆ ရက်နေ့တွင် ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ ဝန်ထမ်း (၃၀) ဦး ဖြင့် ကျင်းပခြင်း၊

## စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆောင်ရွက်မှု (အဆက်)

- Training Course on Goods Practise for Mine Waste Water & Waste Rock Management ကို ၂၂/၂၃-၂-၂၀၁၈ တွင် သတ္တဦးစီး/ လုပ်ငန်းဌာနများ အားလုံး၊ လုပ်ငန်းရှင်များ၊ တတိယအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်/ ရုံးချုပ်မှ ဝန်ထမ်းများ ၄၅ ဦးဖြင့် ကျင်းပခြင်း၊
- Introduction to Environmental and Social Planning and Management in the Mining Sector ကို ၂၄/၂၅/၂၆-၁၀-၂၀၁၇ WWF ၊ MCRB တို့ဖြင့်ပူးပေါင်း၍ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ ဝန်ထမ်း (၃၀) ဦး ဖြင့် ကျင်းပခြင်း၊

# ADB နှင့်ပူးပေါင်း၍ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ



# ADB နှင့်ပူးပေါင်း၍ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းဇာတ်ပုံများ



သတ္တကဏ္ဍ အစီရင်ခံစာများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု



# ဆောင်ရွက်ထားရှိမှု

## သတ္တုကဏ္ဍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် များနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှု

- ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) ကို အခြေခံ၍ သတ္တုကဏ္ဍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (Stand Alone EMP) ပုံစံ ကို (၇-၁၁-၂၀၁၆) တွင် ထုတ်ပြန်ခြင်း၊
- ပြည်ထောင်စုဝန်ကြီး ခွင့်ပြုချက်ဖြင့် သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနများမှ ကနဦးစိစစ်ခြင်း၊

## ဆောင်ရွက်ထားရှိမှု (အဆက်)

ကွင်းဆင်းလေ့လာခြင်း၊ သတ္တုကဏ္ဍ EMP များ လက်တွေ့စိစစ်ခြင်းနှင့် စွမ်းဆောင်ရည်

မြှင့်တင်ခြင်း ဆောင်ရွက်မှု

ပထမအကြိမ်

- ၁၃-၃-၂၀၁၇ မှ ၃၁-၅-၂၀၁၇ အထိ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ ဝန်ထမ်း

(၃၀) ဦး

ဒုတိယအကြိမ်

- ၂၀-၃-၂၀၁၇ မှ ၃၀-၅-၂၀၁၇ အထိ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ ဝန်ထမ်း

(၂၀) ဦး

တတိယအကြိမ်

- ၈-၂-၂၀၁၈ မှ ၁၆-၃-၂၀၁၈ အထိ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ ဝန်ထမ်း

(၂၀) ဦး

ရွှေလုပ်ကွက်များသို့ ကွင်းဆင်းလေ့လာခြင်း ဆိုင်ရာမှတ်တမ်းဓာတ်ပုံများ



အားနည်းချက်များ


# သတ္တုကဏ္ဍဆိုင်ရာ ဆန်းစစ်ခြင်း အစီရင်ခံစာများမှ အဓိကအားနည်းချက်

- စီမံကိန်းအကြောင်းအရာဖော်ပြချက်တွင် အမှန်တကယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်ကို ဖော်ပြခြင်းမပြုပဲ ယေဘုယျသာ ဖော်ပြခြင်း၊
- လက်ရှိပတ်ဝန်းကျင်အခြေအနေကို ဖော်ပြမှုအားနည်းခြင်း၊
- အမှန်တကယ်အသုံးပြုမည့် ကုန်ကြမ်းပစ္စည်း (ဓါတုပစ္စည်းများနှင့် ယမ်းသုံးစွဲမှု ) ဖော်ပြမှု အားနည်းခြင်း၊
- ပတ်ဝန်းကျင်အပေါ်ထိခိုက်နိုင်မှုကို ဆန်းစစ်ရာတွင် ကျိုးကြောင်းဆီလျော်မှု အားနည်းခြင်း၊
- ထိခိုက်မှုများကို လျော့ချမည့်နည်းလမ်းများအား ယေဘုယျသာဖော်ပြထားပြီး လျော့ချမည့် နည်းလမ်း များနှင့် လုပ်ငန်းစဉ်များကို ဖော်ပြထားမှုမရှိခြင်း၊

ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်

# ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း ထိရောက်စွာအကောင်အထည်ဖော်ခြင်း



ကဏ္ဍ  
အလိုက်  
လမ်းညွှန်  
ချက်များ  
ရေးဆွဲခြင်း

- EIA General
- Oil & Gas
- Hydropower
- Public Participation
- Mining GL

စွမ်း  
ဆောင်ရည်  
မြှင့်တင်  
ခြင်း

- နိုင်ငံတကာ  
နှင့်ပြည်တွင်း  
အဖွဲ့အစည်းများ  
၊ နှင့်ပူးပေါင်း  
စွမ်းဆောင်ရည်  
မြှင့်တင်ခြင်း

ဖွံ့ဖြိုးမှု  
မိတ်ဖက်  
အဖွဲ့စည်း  
များ၏  
အကူအညီ  
ဖြင့်  
စိစစ်ခြင်း

- UNDP
- NEA
- IFC

ပြင်ပ  
ကျွမ်းကျင်  
ပညာရှင်  
ငှားရမ်း  
စိစစ်ခြင်း

- Procedure  
(37,64, 77)  
အရဝန်ဆောင်ခ  
ပေးသွင်း  
စေခြင်း

ဦးစီး  
ရုံးချုပ်တွင်  
ဆောင်ရွက်  
မည့်  
အစီအစဉ်

- အင်အား (၂၉)  
ဦးမှ (၈၃) ဦး  
အထိနှစ် အလိုက်  
တိုးမြှင့်ခြင်း၊
- EIA Review  
Group သတ်  
မှတ်ဆောင်ရွက်  
စေခြင်း

တိုင်း  
ဒေသကြီး  
ပြည်နယ်  
များသို့  
တာဝန်  
ခွဲဝေခြင်း

- IEE, EMP  
များကို  
ကနဦးစိစစ်  
ခြင်း



ကျေးဇူးတင်ပါသည်။